



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

အမှတ်၊ ၃၆၃/၄၂၀၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကင်းမြို့။

E-mail: dgdma@myanmar.com.mm , dma.myan@gmail.com

Tel : 95 1 397640

PO.Box: 194

Fax: 95 1 397641

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ မေလ ရက်

ညွှန်ကြားချက် (၁/၂၀၁၆)

အကြောင်းအရာ။ စက်မဲ့ကုန်တွဲ (Cargo Barge)များအား တိုင်းတာစစ်ဆေးမှု (Survey) ခံယူခြင်းနှင့် သက်ဆိုင်ရာ လက်မှတ်များ ထုတ်ယူခြင်းဆိုင်ရာ ညွှန်ကြားချက်

၁။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံကုန်သည်သင်္ဘောအက်ဥပဒေ (Myanmar Merchant Shipping Act) ပုဒ်မ ၂၉၄(ခ)၊ ပုဒ်မခွဲ (ခ) နှင့် ပြည်တွင်းရေကြောင်းသွားရေယာဉ်ဥပဒေ ပုဒ်မ ၆၁၊ ပုဒ်မခွဲ (ခ) တို့ အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ဤညွှန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။

၂။ မြန်မာ့ကမ်းရိုးတန်းသွားစက်မဲ့ကုန်တွဲများသည် မြန်မာနိုင်ငံကုန်သည်သင်္ဘော အက်ဥပဒေ ပုဒ်မ ၂၂၄ ပါ Load line Certificateနှင့် ပုဒ်မ ၂၄၅ (ဂ) ပါ Safety Certificates များအား ရယူနိုင်ရန်အတွက်လည်းကောင်း၊ ပြည်တွင်းရေကြောင်းသွားစက်မဲ့ကုန်တွဲများသည် ပြည်တွင်းရေကြောင်းသွား ရေယာဉ်ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(က) ပါရေယာဉ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်ရယူနိုင်ရန်အတွက်လည်းကောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် သတ်မှတ်ချက်များအတိုင်း လျှောက်ထားပြီး တိုင်းတာစစ်ဆေးမှု (Survey) ခံယူရမည်ဖြစ်သည်။

၃။ အဆိုပါ စက်မဲ့ကုန်တွဲများသည် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာလက်မှတ်များ ရယူနိုင်ရန်လျှောက်ထားခြင်း၊ တိုင်းတာစစ်ဆေးမှု (Survey) ခံယူခြင်းနှင့် လက်မှတ်ထုတ်ယူခြင်းတို့ကို အောက်ပါအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည် -

(က) တည်ဆောက်ပြီး စက်မဲ့ကုန်တွဲများ

- (၁) တည်ဆောက်ပြီး စက်မဲ့ကုန်တွဲများ၏ သက်ဆိုင်ရာ လက်မှတ်များ ရယူနိုင်ရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ လျှောက်ထားခြင်း
- (၂) တည်ဆောက်ပြီး စက်မဲ့ကုန်တွဲများအား ရေပေါ်၌တိုင်းတာစစ်ဆေးမှု (Float Survey) ခံယူခြင်း
- (၃) သက်ဆိုင်ရာလက်မှတ်များကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ယူခြင်း

(ခ) တည်ဆောက်ဆဲစက်မဲ့ကုန်တွဲများ

- (၁) တည်ဆောက်ဆဲစက်မဲ့ ကုန်တွဲ၏ ရေယာဉ်ပုံစံအားရေးဆွဲ၍ အတည်ပြုချက် ရရှိရန် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ လျှောက်ထားခြင်း
- (၂) တည်ဆောက်ဆဲ စက်မဲ့ကုန်တွဲ၏ သက်ဆိုင်ရာ လက်မှတ်များ ရယူနိုင်ရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ လျှောက်ထားခြင်း

- (၃) တည်ဆောက်ဆဲစက်မဲ့ကုန်တွဲအား လွန်းကျင်းပေါ်၌ တိုင်းတာစစ်ဆေးမှု (Dock Survey) ခံယူခြင်း
- (၄) တည်ဆောက်ဆဲစက်မဲ့ကုန်တွဲအား ရေပေါ်၌ တိုင်းတာစစ်ဆေးမှု (Float Survey) ခံယူခြင်း၊
- (၅) သက်ဆိုင်ရာ လက်မှတ်များကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ယူခြင်း

(ဂ) အသစ်တည်ဆောက်မည့် စက်မဲ့ကုန်တွဲများ

- (၁) အသစ်တည်ဆောက်မည့် စက်မဲ့ကုန်တွဲ၏ ရေယာဉ်ပုံစံအား ရေးဆွဲ၍ အတည်ပြုချက်ရရှိရန်နှင့် ရေယာဉ်တည်ဆောက်ခွင့်ရရှိရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ လျှောက်ထားခြင်း
- (၂) ရေယာဉ်တည်ဆောက်ရန်ခွင့်ပြုချက် ရရှိပြီးနောက် သက်ဆိုင်ရာလက်မှတ်များ ရယူရန် လျှောက်ထားခြင်းနှင့် ရေယာဉ်အားစတင်တည်ဆောက်ခြင်း
- (၃) အသစ်တည်ဆောက်သည့် စက်မဲ့ကုန်တွဲအား လွန်းကျင်းပေါ်၌ တိုင်းတာစစ်ဆေးမှု (Dock Survey) ခံယူခြင်း
- (၄) အသစ်တည်ဆောက်သည့် စက်မဲ့ကုန်တွဲအား ရေပေါ်၌ တိုင်းတာစစ်ဆေးမှု (Float Survey) ခံယူခြင်း
- (၅) အသစ်တည်ဆောက်ပြီးစီးသည့် စက်မဲ့ကုန်တွဲ၏ သက်ဆိုင်ရာ လက်မှတ်များ ကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ယူခြင်း

မောင်မောင်ဦး
ညွှန်ကြားရေးမှူးချုပ်

ဖြန့်ဝေခြင်း

ဥက္ကဋ္ဌ
ပြည်တွင်းရေကြောင်းသွားရေယာဉ်ပိုင်ရှင်များအသင်း } ပြည်နယ်/ တိုင်းဒေသကြီးများရှိ အသင်းခွဲများမှ တစ်ဆင့် သက်ဆိုင်ရာရေယာဉ်ပိုင်ရှင်များသို့ အသိပေးအကြောင်းကြားသွားနိုင်ရေးဆောင်ရွက်ပေးနိုင်ပါရန်

မိတ္တူကို -

- ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
- ဥပဒေနှင့်နည်းပညာစံများဌာနခွဲ
- ရေကြောင်းဌာနခွဲ
- ရေကြောင်းအင်ဂျင်နီယာဌာနခွဲ
- ရေကြောင်းလုပ်ငန်းဌာနခွဲ
- ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ (အထက်မြန်မာပြည်)
- ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ (အောက်မြန်မာပြည်)